

နိဒါန်း

(၁)	လူမဟ	၆
(၂)	တွေ့ဆုံခြင်း	၁၃
(၃)	စိတ်၏ တန်ခိုးစွမ်းအား	၃၁
(၄)	အသက်ရှူမှု၏ တန်ခိုးစွမ်းအား	၄၆
(၅)	ကိုယ်လက်လှုပ်ရှားမှု၏ တန်ခိုးစွမ်းအား	၆၃
(၆)	အာဟာရ၏ တန်ခိုးစွမ်းအား	၇၇
(၇)	ရယ်မောခြင်း၏ တန်ခိုးစွမ်းအား	၁၀၉
(၈)	အနားယူခြင်း၏ တန်ခိုးစွမ်းအား	၁၂၁
(၉)	ကိုယ်ဟန်အနေအထား၏ တန်ခိုးစွမ်းအား	၁၃၅
(၁၀)	ပတ်ဝန်းကျင်၏ တန်ခိုးစွမ်းအား	၁၅၁
(၁၁)	ယုံကြည်သက်ဝင်မှု၏ တန်ခိုးစွမ်းအား	၁၆၃
(၁၂)	ချစ်ခြင်းမေတ္တာ၏ တန်ခိုးစွမ်းအား	၁၇၉

နိဂုံး